

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

လယ်တောကြီးကျေးရွာအုပ်စု၊ နို့ခလို့တေးကျေးရွာ (၂၀၁၆ခုနှစ်) ကြာအင်းဆိပ်ကြီးမြို့နယ်

မာတိကာ

၁. ဖြေရှင်းခြင်း

၂. ဆုရွတ်ပတ်ဝန်းကျင်ဆန်းစစ်ခြင်း

၃. ကျေးဇူးတင်စာပေးပို့ခြင်း

၄. လူမှုပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဖြစ်ပေါ်စေရန်နှင့် ကာကွယ်ခြင်းလုပ်ငန်းစဉ် (PSA/PRA) ကျင့်သုံးခြင်း

၅. ကျေးဇူးတင်စာပေးပို့ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ PRA Tools များနှင့် တစ်ဆင့် ဆန်းစစ်ခြင်း သုံးသပ်ခြင်းများ

၆. ကော်မတီဝင်များ စွမ်းဆောင်ရည်နှင့် ကျေးဇူးတင်စာပေးပို့ခြင်းဆိုင်ရာ ဆန်းစစ်ခြင်းစာရွက်စာတမ်းများ

၇. ကော်မတီဝင်များ စာရင်း

၈. ကျေးဇူးတင်စာပေးပို့ခြင်း (ပုံစံ - ၁)

၉. စီမံကိန်းစာရွက်စာတမ်း (ပုံစံ - ၂)

၁၀. ကျေးဇူးတင်စာပေးပို့ခြင်း ဦးစားပေး ဆန်းစစ်ခြင်း (ပုံစံ - ၃)

၁၁. ကျေးဇူးတင်စာပေးပို့ခြင်း စီမံကိန်းလုပ်ငန်းစဉ် စွမ်းဆောင်ရည် (ပုံစံ - ၄)

၁၂. စာရွက်စာတမ်း တင်ပြခြင်းများ စာရင်း (ပုံစံ - ၁၂)


၁၃. စာရွက်စာတမ်း တင်ပြခြင်းများ

၁၄. ကဏ္ဍဆိုင်ရာ ဦးစားပေး ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များ

၁၅. ကျေးဇူးတင်စာပေးပို့ခြင်း စီမံကိန်းလုပ်ငန်းစဉ် ဆန်းစစ်ခြင်း

Characteristics of PRA

ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



- ရည်ညွှန်းချက်**
- နိုင်ငံတော်နယ်နိမိတ်
 - မြို့နယ်နယ်နိမိတ်
 - . - . - . မြို့နယ်ခွဲနယ်နိမိတ်
 - မြို့
 - ကျေးရွာအုပ်စု
 - ကျေးရွာ
 - ကားလမ်း
 - ~~~~~ မီးရထားလမ်း
 - သတ္တုတွင်း
 - ✕ တံတား
 - ▲ စေတီ

သင်တန်းကြီး အုပ်စုတွင် ယင်း စာစာကျမ်းများ ရေး:

- ၁။ သင်တန်းကြီး ကျမ်းဂန်
- ၂။ သင်တန်းကြီး ရှာဖွေ
- ၃။ ရှာဖွေလေ့ကျင့် ကျမ်းဂန်
- ၄။ မိမိစာရေး ရှာဖွေ
- ၅။ ရှာဖွေစာတမ်း
- ၆။ ပိုင်ဆိုင်လုပ်ငန်း
- ၇။ ရှာဖွေ (ဖမ်းဆီးစာ)
- ၈။ စာရေးလုပ်ငန်း (အစာအာကျမ်း)
- ၉။ စာရေးလုပ်ငန်းကျမ်းဂန်
- ၁၀။ ပို. ခရီး စာရေးလုပ်ငန်း

ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ်:

(က) ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ်

၁။ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဆိုသည်မှာ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဖြစ်သည်။
 ၂။ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဆိုသည်မှာ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဖြစ်သည်။
 ၃။ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဆိုသည်မှာ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဖြစ်သည်။
 ၄။ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဆိုသည်မှာ ကျမ်းဂန်ရေးလုပ်ငန်း အကျဉ်းချုပ် ဖြစ်သည်။











၄။ ရလဒ်ပေးပေးခြင်း၊ ပါဝင်စွာ ရလဒ်ပေးပေးခြင်း၊ စစ်ကြည့်မှု၊ အကျိုးအမြတ်ပေးပေးခြင်း


(CPSA / PRA) အကျဉ်းချုပ်

စဉ်	အကြောင်းအရာ	အမျိုးအစား	ပေးပို့ရမည့် အချက်အလက်	တက်ရောက်သူ			အဓိက ရွေးချယ်မှုများ
				ကျား	မ	ပေါင်း	
၁။	ကျေးဇူးတင်မှုများ၊ ဖွဲ့စည်းပုံ၊ ယာယီအဖွဲ့ဝင်များ (Social map / Resource map)	၂၀၁၉-၂၀၂၀	အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ	၈	၁၆	၂၄	အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ
၂။	ကျွမ်းကျင်မှုများ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ Wealth Banking	၂၀၁၉-၂၀၂၀	အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ	၈	၁၆	၂၄	ကျွမ်းကျင်မှုများ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ
၃။	ရာသီဥတုပြောင်းလဲခြင်း (Seasonal-calendar)	၂၀၁၉-၂၀၂၀	အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ	၈	၁၆	၂၄	ရာသီဥတုပြောင်းလဲခြင်း၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ
၄။	ပုစိန်ကွေးကွေး (Spider web)	၂၀၁၉-၂၀၂၀	အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အချင်းအလယ်အလတ်အဖွဲ့ဝင်များ	၈	၁၆	၂၄	ပုစိန်ကွေးကွေး၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ

၉	ကျား 16 ကစား ဆုံးသတ်ခြင်း	၁၁.၇.၁၆	ဖြောင့်တော့ဆို ကလေးကလေးဆို မကြည့်တော့ဆို	၈	၁၆	၂၄	ကျား 16 ယောက်၊ ချင်း၊ ကျင်း၊ ကစား ကလေး ဆရာတို့ဖြင့် ကစားပြု နေကြ သည်ကို ရေးဆွဲခြင်း
၉	ကျား အသင်း ချိတ် ဆက်မှု (Venn Diagram)	၁၁.၇.၁၆	ဖြောင့်တော့ဆို ကလေးကလေးဆို မကြည့်တော့ဆို	၈	၁၆	၂၄	ကျားအသင်းကို ကျား၊ အသင်း၊ ချား ဆို သော ကလေးများ ကျား၊ အသင်း၊ ချား ကျား၊ ချား ချိတ်ဆက်ပုံကို ရေးဆွဲ
၉	ပြဿနာပင် (Problem Tree)	၁၁.၇.၁၆	ကျား၊ ဆား၊ ဆေး	၈	၁၆	၂၄	ကျား၊ ဆား၊ ဆေး သော ကလေး ၃ ယောက် ကျား၊ ဆား၊ ဆေး၊
၈	ပြဿနာပင် (Problem Tree)	၁၁.၇.၁၆	ကျား၊ ဆား၊ ဆေး	၈	၁၆	၂၄	ကျား၊ ဆား၊ ဆေး သော ကလေး ၃ ယောက် ကျား၊ ဆား၊ ဆေး၊
၉	ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ (Matrix Ranking)	၁၁.၇.၁၆	ဖြောင့်တော့ဆို ကလေးကလေးဆို မကြည့်တော့ဆို	၈	၁၆	၂၄	ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊ ကျား၊ ချား၊

နိုဘလ်.စား.ကျေး.ရွာ.မြေပုံ (ပုဗ္ဗ.မြေပုံ.အရှေ့.အစွန်.ပို.မြေပုံ.၁)

- အဓိက: =
-  - ကျောင်း
 -  - ဘုရားကျေး
 -  - အောက်ဆုံးကျေး
 -  - သား.ဖွား.အိမ်
 -  - သင်္ချိုင်း
 -  - နိုင်
 -  - လမ်းမ
 -  - လမ်းညွှန်
 -  - ရေကန်
 -  - ရေကြီး



သုံးသပ်ချက်နှင့် ဥပဒေများ (လူမှုရေးနှင့် အရေးကြီးအဖြစ်ဖြင့်)

လူ့ရေးနှင့် ဖွဲ့စည်းမှု - စီးပွားရေးအဆင့်၊ ပုံမှန် ဖွဲ့စည်းမှု၊ မှားယွင်းမှုနှင့် ခြုံငုံရေး

ကျေးဇူးတင် ပြောဆိုခြင်းနှင့် အခြားအရာများ

လက်ထပ်ဆောင်ရွက်ရေး - ဤတွင် လက်ထပ်မှု၊ ဗဟုပညာဖြင့် ဖြစ်ပေါ်လာပြီး ဦးစွာ
တွင် လက်ထပ် ဆောင်ရွက်ရေးနှင့် အခြားအရာများအား အခြေအနေအထားအရ အခြေအနေအထား
နှင့် ပတ်သက်၍ တွင် အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား

ကျေးဇူးတင် ပြောဆိုခြင်း - ကျေးဇူးတင် ပြောဆိုခြင်း၊ အခြေအနေအထား အခြေအနေအထား
အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား
အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား

အခြေအနေအထား - အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား
အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား
အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား အခြေအနေအထား

အလုပ်အကိုင် အခြေအနေအထား စာစာရင်း

အမျိုးအစား	အရပ်	အကျယ်	အမြင့်	အလေးချိန်	အရောင်	အခြေအနေ	အခြေအနေ	အခြေအနေ	အခြေအနေ	အခြေအနေ	အခြေအနေ	အခြေအနေ
အမျိုးအစား	-	✓	III	II	-	-	II	III	III	II	-	-
အမျိုးအစား	II	✓	I	II	II	II	II	I	I	I	II	✓
အမျိုးအစား	-	-	-	I	I	-	-	-	-	-	I	II
အမျိုးအစား	-	-	-	III	III	II	-	-	-	-	-	-

သို့.ဆစ်ချက်နှင့် ဂုဏ်များ ဝေပေးခြင်းပေးပါ။)

လယ်၊ စောင့်ယာ - ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ ဣတဒိတဒိ၊ တန်ဆောင်မုန်း၊ နှစ်စက်
ဇာတိ၊ လက်၊ တွင် လယ်၊ စောင့်ယာ ဆီးခြင်း ချိန် နှင့် ခိုက်သိမ်း
ချိန် များဖြစ်ကြပါသည်။

ပွဲစက် ဂုဏ် - ကန်နု၊ လ ကန်ဖိုး၊ တန်ခူး၊ လမာစိ စက်လက်တွင်း အညှိုးဆုံး
ပွဲစက်စက်ခိုက် ဖြစ်ကြပါသည်။

ထီးပျက် / ထီးပျက် - ဝါဆို ဝါခေါင်လနှင့်၊ အပို.တွဲ. စာပေါင်း၊ လက်တွင် ကျော်
နှစ်များ၊ တွင် ကျော်

အဖြစ်များ စေ့ရှိပါသည်။

ကျွန်းချိန်

- ဝါဆို၊ ဝါခေါင်လနှင့်၊ စောင့်ယာလည်း လက်တွင် ကျွန်း
စေ့ရှိကြပါသည်။

၃. ဝေဟိတေ၊ ဝေဟိတေ၊ ဝေဟိတေ၊ ၂၀ ပုံဆိုင်ရာ


၁၂. ၃. ၂၀၁၆

ကျားပိုင်ဆိုင်မှု	မ ပိုင်ဆိုင်မှု	ကျား/မ ပိုင်ဆိုင်မှု
<p>အိမ်ထောင်</p> <p>ထောက်ပံ့မှု</p> <p>၈၅%</p>	<p>ထိန်းသိမ်းမှု</p> <p>အိမ်ထောင်ရေး</p>	<p>ဝေဟိ</p> <p>မိမိ</p> <p>အိမ်ထောင်ရေး/အိမ်ထောင်ရေး</p> <p>သစ်ထောင်</p>

ပုံဆိုင်ရာများနှင့် ပတ်သက်၍

အမျိုးသားများ၏ အရင်းအမြစ် အပေါ် အာဇာနည်များနှင့် အမျိုးသမီးများ၏ ပိုင်ဆိုင်မှု အခွင့်အလမ်း (ကျား/မ) ပိုင်ဆိုင်မှု အခြေအနေအထား၊ ဖြစ်ပေါ်ခြင်း၊ အားပြင်းစွာ ပိုင်ဆိုင်ပါသည်။

အမျိုးသမီးများသည် အမျိုးသားများထက် ပိုင်ဆိုင်မှုနှင့် အခွင့်အလမ်း အားနည်းပါးစွာ ရရှိနေပါသည်။



ဒို့.ပပ်ချက်နှင့်.ပုလစ်များ

- ကျေး.ရွာတွင်.ဖြစ်.အဖွဲ့.အစည်း.များ

ကျေး.ရွာတွင်.အုပ်ချုပ်ရေး.ဖွဲ့.အဖွဲ့. ကျောင်း.တော်.မဏိ.အဖွဲ့. အမျိုး.သမီး.အဖွဲ့. လူငယ်.အဖွဲ့. အစည်း.အစည်း.များ.လုံး.လုံး. ယှဉ်. ယှဉ်. ကျေး.ရွာ.တွင်.ဖြစ်.ဖြစ်.ပေါ်.လာ.လာ. အစဉ်အဆက်.ဖြစ်.ပေါ်.လာ. ကျေး.ရွာ.လူ.လူ.အဖွဲ့.အစည်း.နှင့်. ရေ.ရှင်း.ကြပါ.သည်.

- ကျေး.ရွာ.တွင်.ဖြစ်.အဖွဲ့.အစည်း.


ကျေး.ရွာ.တွင်.ဖြစ်.အဖွဲ့. အစည်း.များ (.K.N.U) အဖွဲ့. ယှဉ်. ကျေး.ရွာ.ရှိ.အုပ်ချုပ်.ရေး.အဖွဲ့.နှင့်. တစ်.ခက်.ခက်.ခွဲ.ဝေ.ဆက်.ရှု.ဖြစ်.ပါ.သည်.

အုပ်စု	သွင်ပြင်လက္ခဏာ	အိမ်စောင်းထု
ချမ်းသာစားအုပ်စု	စက်ကလေး (၁)စီး၊ အိမ်ကလေး (၁)စီး ဖွံ့ဖြိုး (၂၀) ဇာနည်ကလေး၊ မွန်စိုင်း၊ ပြင်ဆင်အိမ်	၅
အလယ်အလတ်	ပျို၊ ခွား (၁)စင်း၊ ခြက်၊ ဝက်၊ မကစိုင်း၊ ပြင်ဆင်	၇
ခွမ်းပါးစားအုပ်စု	ဝေး.စား.လျှပ် (၁)စက်၊ (၁)စောင်း မကစိုင်း.မကက၊ ပါး.အိမ်	၁၉
	စုစုပေါင်း	၂၉

သုံးသပ်ချက်နှင့် ဂုဏ်ထူးများ

ခန္ဓာဆေးကြွယ်ဝပျ.ဖယား.ကို ကြည့်ကြည့်.အား.ဖြင့် ဤ.ကျေး.ရွာ.၏. ချမ်း.သာ.စား.အုပ်စု
 အလယ်အလတ်အုပ်စု နှင့် ခွမ်း.ပါး.အုပ်စု.ကို ခွဲ.ခြား. စီမံ.ခန့်ခွဲ.ပေး.ရမည်.
 ထို.ကျေး.ရွာ.ရှိ. လူ.နေ.ထိုင်.မှု. ပုံ.စံ. နှင့်.အတိုင်း. အ.မြစ်.အ.လျှောက်. သုံး.စွဲ.မှု.ကို. ဖော်.ပြ.စီမံ.
 နိုင်.ပါ.မည်.

ဒို့.ခန့်.စေး.ကျေး.ရွာ.ပင်.ကု.အိ.ပုံ.စာ.ပေး.



သံ့ပွဲသပ်ချက်နှင့် ဂုဏ်ဒဏ္ဍား (ပင်၊ ကုအိမ်ခြံစယား)

ခေါင်းဆောင်မှု - ခေါင်းဆောင်မှုတွင် အမျိုးသားများသည် အမျိုးသမီးများအား နှော့စားမှု နည်းပါးသည်ကို တွေ့ရပါသည်။


အိမ်မှုကိစ္စ - အိမ်မှုကိစ္စတွင် မှု အမျိုးသမီးများသာ လုပ်နေကြပြီး အမျိုးသားများ နည်းနည်းသာ စိုင်းဝန်းလုပ် ကိုင် သည်ကို တွေ့ရပါသည်။

စင်ပျော့ပွေ့ခြင်း - ဤအချက်တွင် အမျိုးသမီးများသည် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးစားသည်ကို တွေ့ရပါသည်။

အမျိုးသမီးနှင့် အမျိုးသားတို့ တူ နှင့် အတူညီ မရှိ ကို မင်း ကျင့်မိကြောင်း အားကြည် ဖြစ်အားဖြစ် သိရှိနိုင်ပါသည်။

ပုံနှိပ်ရေးနှင့် ပုံနှိပ်ရေး (၈+၂၅)

12-3-2016



ပုံနှိပ်ရေးနှင့် ပုံနှိပ်ရေး

စဉ်	အဖွဲ့အစည်းအမည်	စဉ်	အဖွဲ့အစည်းအမည်
၁	အဖွဲ့အစည်းအမည်	၁	အဖွဲ့အစည်းအမည်
၂	အဖွဲ့အစည်းအမည်	၂	အဖွဲ့အစည်းအမည်
၃	အဖွဲ့အစည်းအမည်	၃	အဖွဲ့အစည်းအမည်
၄	အဖွဲ့အစည်းအမည်	၄	အဖွဲ့အစည်းအမည်

အဖွဲ့အစည်းအမည်

- (၁) အဖွဲ့အစည်းအမည်
- (၂) အဖွဲ့အစည်းအမည်
- (၃) အဖွဲ့အစည်းအမည်

ဒို့.ခရို.တေးကျေးရွာ

ကျ.စွဲ - ၁၂.၃.၁၆

ဒို့.ခရို.တေးကျေးရွာ အုပ်ချုပ်ရေးဦးစီးဌာနကို လက်စွဲ စာအုပ် တစ်အုပ်၊
ဖိနပ်စား ဝတ်စုံ ၂၅ ခု၊ ကျား ၁၀ ဖာ ရေးရာ စာအုပ် များ ပေးခဲ့ပါသည်။

အမည် - ဦးစောပါးခါ

လက်မှတ် - X

ရာထူး - အုပ်ချုပ်ရေးမှူး

- ကျေးဇူး ဖြစ်ပေစေရန် ဆောင်ရွက် ကမ်း များ


စဉ်	အမျိုးအစား အမည်အား	စဉ်	အမျိုးအစား အမည်အား
၁-	ဆင်းတဲကား အမည်အား	၁၀	ကျောင်း ပြုပြင် ဆွဲ ချိတ်
၂-	သောက်စရာ အမည်အား	၂၀	သောက်စရာ အမည်အား
၃-	ကျောင်း ဗဟိုကား အမည်အား	၃၀	ဆင်းတဲကား အမည်အား
၄-	ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ	၄၀	ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ
၅-	အစဉ်အစား လုပ်ငန်း များ	၅၀	အစဉ်အစား လုပ်ငန်း များ

ကျေးဇူး ဖြစ်ပေစေရန် ဆောင်ရွက် ဆောင်ရွက် ပြုပြင် ပြုပြင် ဆွဲဆောင် ဆွဲဆောင် (အမျိုးအစား အမည်အား)

စဉ်	အမျိုးအစား အမည်အား	စဉ်	အမျိုးအစား အမည်အား
၁၀	ကျောင်း ပြုပြင် ဆွဲ ချိတ်	၁၀	ကျောင်း ပြုပြင် ဆွဲ ချိတ်
၂၀	သောက်စရာ အမည်အား	၂၀	သောက်စရာ အမည်အား
၃၀	ကျောင်း ဗဟိုကား အမည်အား	၃၀	ကျောင်း ဗဟိုကား အမည်အား
၄၀	ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ	၄၀	ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ
၅၀	အစဉ်အစား လုပ်ငန်း များ	၅၀	အစဉ်အစား လုပ်ငန်း များ

ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ ဖြစ်ပေစေရန် ဆောင်ရွက် ဆောင်ရွက် ပြုပြင် ပြုပြင် ဆွဲဆောင် ဆွဲဆောင် (အမျိုးအစား အမည်အား) ကျေးဇူး ဆွဲဆောင် လုပ်ငန်း များ ဖြစ်ပေစေရန် ဆောင်ရွက် ဆောင်ရွက် ပြုပြင် ပြုပြင် ဆွဲဆောင် ဆွဲဆောင် (အမျိုးအစား အမည်အား)

နို့ခလိုတေးကျေးရွာကော်မတီရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ



ပို့.ခရီး.စား.ကျေး.ရွာ.စီမံကိန်း.အထောက်အကူပြု.ကော်မတီ.ဝင်.များ.စာရင်း

ဥက္ကဋ္ဌ - ရန်မူခရိုင်.ပေး
- ပြီး.ဟင်္သာ.ခွဲခွဲ

ဝန်ထမ်းများ.ဆက်.ကော်မတီ - ရန်ကင်း.စား
- စော.ထူး.လမ်း

စာကြည့်.ရင်း.ဆက်.ကော်မတီ - ပြီး.ကူး.ဟဲ
- မကြီး.နီ

လုပ်ငန်း.ထိန်း.သိမ်း.ရေး.ဆက်.ကော်မတီ - ရန်မူ.ဘောင်
- ပြီး.ကျော်.ဝေ.အောင်

ငွေ.စာရင်း.ကိုင် - ဒေါ်.ထွေး.စိန်

စော.နာ.ဝန်.ထမ်း - စော.ခင်.
- ရန်မူ.အစည်း

အကြံပြု.ဖြေ.ရှင်း.ရေး.ကော်မတီ.လှ.ပင် - ရန်မူ.စား
- ပြီး.စိန်



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဦးဆာဖါးခါ	ကျေးရွာအုပ်ချုပ်ရေးမှူး အိစုန်းနံပါတ် -	လူထုစည်းရုံးရေးမှူး၏အမည် ဝေဝကမ္မာမယ်
ပြည်နယ်/တိုင်းဒေသကြီး ကရင်	မြို့နယ် ကျွန်းမုဒုံ	ကျေးရွာအုပ်စု/ပေးစောကြီးကျေးရွာ ဒို့ခလိုစော

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ကရင်	၂၉	ဘာသာ(၁) ခုနစ်ယာန်	၂
လူမျိုးစု (၂) ကရင်		ဘာသာ(၂) မုဒုံ	၂၇
လူမျိုးစုရော		ဘာသာရော	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	၇၈	၇၇
အိမ်ထောင်ဦးစီး	၂၃	၆

၂၉

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အဦများ

စာသင်ကျောင်း	အမှတ် ခြံပိ	ကျန်းမာရေး	အမှတ် ခြံပိ	ဘာသာရေးအဆောက် အဦ	အမှတ် ခြံပိ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက် မုဒုံ		မှတ်ချက်	



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်ခွဲ
အပိုင်း-၃

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input checked="" type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်	မရှိ	

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသောလမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း ကတ္တရာလမ်း ကွန်ကရစ်လမ်း မော်တော်ဆိုင်ကယ်လမ်း ✓
 ကျောက်ခင်းလမ်း မြေသားလမ်း ✓ လူသွားလမ်း အခြား _____

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား? ပိုင်းပါ
 ရှိပါသည် / မရှိပါ / မသိပါ
 (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ်-----/မသိပါ
 (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည် / မပြုခဲ့ပါ / မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်- ၂-----/မသိပါ
 (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် (၁၅ မိနစ်) ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/မြေလျှင်/လား/မော်တော်ဘုတ်/
 အခြား-----
 မိုးရာသီတွင်ကြာချိန် (၃၀ မိနစ်) ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/မြေလျှင်/လား/မော်တော်ဘုတ်/
 အခြား-----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ကြေးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။
 မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ-----



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်ဖွဲ့

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁) ယုယံအဖွဲ့

(၂) ကျောက်ကန်မဝင်

ကျေးရွာခေါင်းဆောင်


အမည် ဦးစောပါးခင်

လက်မှတ် X နေ့စွဲ 12.3.2016

လူထုစည်းရုံးရေးမှူး

အမည် စောတင်မာဝယ်

လက်မှတ် [Signature] နေ့စွဲ 12.3.2016



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဒေါ်အေးအေးအေး | ဒေါ်ခင်စန်းစန်း

နေ့စွဲ ၁၂.၃.၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)
 စက်ဝန်း(၄)

ပြည်နယ်/တိုင်း ဗဟို | မြို့နယ် ကျောက်ခဲ | ကျေးရွာအုပ်စု ပယ်ကောက်ကြီး | ကျေးရွာ ဒေါ်ခင်စန်းစန်း

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၂.၃.၂၀၁၆	၁၂.၃.၂၀၁၆	၈	၁၆	၂၄	၂၄ ဗဟို
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၁၂.၃.၂၀၁၆	၁၂.၃.၂၀၁၆	၈	၁၆	၂၄	၂၄ ဗဟို
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၄.၃.၂၀၁၆	၁၄.၃.၂၀၁၆	၂၄	၂၉	၄၃	၄၃ ဗဟို
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်းသုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						



လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉. လူထုစစ်ဆေးပွဲအစည်းအဝေး						



လူထုပဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

ပုံစံ စ-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ချက် /အဆင့်(၃)ကျေးရွာမှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုပဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် **စောတာမာဆယ်** ၊

နေ့စွဲ **၁၂.၃.၁၆** စက်ဝန်းအား အမှတ်ခြစ်ပါ (✓) စက်ဝန်း(၁)
 စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း **ကရင်** မြို့နယ် **ကျိုက်ဒုံ** ကျေးရွာအုပ်စု **လယ်တောကြီး** ကျေးရွာ **ဒို့.ခရိုင်.စေး**

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	လမ်း / တံတား ကခက်ကခဲ	၁	ကျောင်း ဖြူဖြင် တိုး ခဲ့
၂	ရေကခက်ကခဲ (သောက်ရေ အား)	၂	ရေ ကခက် ကခဲ (သောက်ရေ)
၃	ကျောင်း ဖြူဖြင် တိုး ခဲ့ များပြီ	၃	လမ်း / တံတား ကခက်ကခဲ
၄	ကျေးရွာစားစား ခန်း	၄	ကျေးရွာစားစား ခန်း
၅	ကစည်း ကစား ခန်း မ	၅	ကစည်း ကစား ခန်း မ

ခ. မှော်မှန်းခြင်း- နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ	
၁	ကွန်ကရစ်လမ်း / ဒို့ ခံ့ သော တံတား ဖြစ်ရမည်	၁	ကျောင်း ကောင်း တစ်လုံး ဂြိုဟ်မည်
၂	ရေလုံ့လောက် ၂ ရ ဂြိုဟ်မည်။ (သောက် သုံးရေ)	၂	သောက်သုံးရေစခန်း ၂ ဂြိုဟ်မည်
၃	ကျောင်း ကောင်း တစ်လုံး ဖြစ်ရမည်	၃	ကွန်ကရစ်လမ်း / ဒို့ ခံ့ သော တံတား ဂြိုဟ်မည်
၄	ဆေးစားခန်း တစ်လုံး ဂြိုဟ်မည်	၄	ဆေးစားခန်း တစ်လုံး ဂြိုဟ်မည်
၅	ကစည်း ကစား ခန်း မ တစ်လုံး ဂြိုဟ်မည်	၅	ကစည်း ကစား ခန်း မ တစ်လုံး ဂြိုဟ်မည်



လူထုပဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃

၈. ဤကျေးရွာ၏ လာမည့်(၄)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။
(လူထုပဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အဆိုပြုသည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁ ကျောင်း ပြုပြင်/ထိုးချဲ့	အမျိုးသား+အမျိုးသမီး	ကျောင်း ပြုပြင်ရေး၊ ပျက်စီးနေသည့် အခန်းတစ်ခန်းကို ပြန်လည်ဆောက်လုပ်	၂၂,၀၀၀,၀၀၀	၄၀ x ၂၂၀
၂ လမ်း ပြင်ဆင်	"	ရွာထဲသို့ ရောက်ရှိရန်အတွက် လမ်းပြင်ဆင်ရေး	၃၀၀,၀၀၀,၀၀၀	၁၅၅
၃ ရေ ကောက်စက် (စတားစက်) ၂ ခု ဝယ်ယူ	"	ရွာထဲသို့ ရေပေးရန်အတွက် စတားစက် ၂ ခု ဝယ်ယူ	၅၀၀,၀၀၀,၀၀၀	၁၅၅
၄ ကျေးရွာအေးစေရေး	"		၈၀,၀၀၀,၀၀၀	၁၅၅
၅ စာပိုင်း အဖွဲ့ ခန့်အပ်	"		၅၅,၀၀၀,၀၀၀	၁၅၅
၆				
၇				
၈				
၉				
၁၀				
၁၁				
၁၂				

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မိတီမှအတည်ပြုသည်။
အမည် ဦး မဟာနု လက်မှတ် _____ နေ့စွဲ ၁၂.၉.၁၆




လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃
ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။
ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် - ဦးစောဘားဝယ်၊ ဦးစောမျိုး၊ ကမောင် ဒို့။
နေ့စွဲ - ၁၄.၇.၂၀၁၆
စက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)
ပြည်နယ်/တိုင်း ကရင် မြို့နယ် ကျိုက်ဒုံ ကျေးရွာအုပ်စု လယ်တောကြီး

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	စုစုပေါင်း
ရွာထလဲထ	ရေဆင် (Gal. ၂၀၀) ရေပိုက်သွယ် ရေစက်ကိရိယာ	8'x8'x5' 16 28'(3'၆"+2'၆") 7'x5'x7'	၁၅၉	<input type="checkbox"/> ကျား <input type="checkbox"/> မ ဧကျား+ မ	၄,၈၅၀,၀၀၀			
လေးဖျိုး	ရေကန် ဖြူဖြူ ရေပိုက်သွယ် ရေစက်ကိရိယာ	19' x 19' x 11' 6 9 44'(3'၆"+2'၆") 7' x 5' x 7'	၁၆၉	<input type="checkbox"/> ကျား <input type="checkbox"/> မ ဧကျား+ မ	၈,၄၅၀,၀၀၀			
ရွာသစ် (လယ်တောကြီး)	ကျောင်းဆောက်ပြု ပြင် (စားနပ်ရိက္ခာ + မျက်နှာထွက်)	54'6" x 28'x11'	125	<input type="checkbox"/> ကျား <input type="checkbox"/> မ ဧကျား+ မ	၅,၉၀၀,၀၀၀			
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+ မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+ မ				၁၂,၀၀၀,၀၀၀

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ဦးစောဘွန်းဝင်း လက်မှတ်  ရက်စွဲ ၂၄.၇.၂၀၁၆

လူထု ဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်။ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် စောတာမာမာ

ရက်စွဲ။ ၅.၃.၁၆

စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျေးရွာအုပ်စု ကျေးရွာ ချီလီစား

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁။	ဒေါ် ဆွေး မိန်		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ် ဆွေး မိန်
၂။	အေးဆွေး ဝေဟ	✓	✓	✓	ကရင် (ဗုဒ္ဓ)	အေးဆွေး ဝေဟ
၃။	ဒေါ် နော် မူချော်		✓	✓	ကရင်	ဒေါ် နော် မူချော်
၄။	ဒေါ် နော် မူချော်		✓	✓	ကရင်	✓
၅။	ဒေါ် မူ ချော်	✓	✓	✓	ကရင်	ဒေါ် မူ ချော်
၆။	ဒေါ် ကျော် ကို	✓		✓	ကရင်	ဒေါ် ကျော် ကို
၇။	ဒေါ် မီး တာနွဲ့	✓		✓	ကရင်	ဒေါ် မီး တာနွဲ့
၈။	ဒေါ် မူ ချော် မိမိ		✓	✓	ကရင်	ဒေါ် မူ ချော် မိမိ
၉။	ဒေါ် နော် မိမိ	✓	✓	✓	ကရင်	ဒေါ် နော် မိမိ
၁၀။	ဒေါ် မူ ချော်		✓	✓	ကရင်	ဒေါ် မူ ချော်
၁၁။	ဒေါ် မူ ချော်		✓	✓	ကရင်	ဒေါ် မူ ချော်
၁၂။	ဒေါ် မူ ချော်		✓	✓	ကရင်	ဒေါ် မူ ချော်
၁၃။	ဒေါ် ကျော် စေမျိုး	✓		✓	ကရင်	ဒေါ် ကျော် စေမျိုး

(၁) အိမ်ထောင်စဉ်စီမံကိန်းမရှိပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမရှိသူမဆို အမှတ်ဖြစ်ပါ။

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
အပိုင်း-၃ ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် စောကမာဆယ်

ရက်စွဲ။ ၁၂-၃-၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကျိုက်ဒုံ ကျေးရွာအုပ်စု ကယော်စောကြီး ကျေးရွာ ဒေါ်ခင်စော

အစည်းအဝေးခေါင်းစဉ်။

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁၄	ဒေါ်ဒွေးစောစော		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်ဒွေးစောစော
၁၅	ဒေါ်မာမာ	✓		✓	ကရင် (ဗုဒ္ဓ)	မာမာ
၁၆	ဒေါ်စောစော		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်စောစော
၁၇	ဒေါ်မာမာ		✓	✓	ကရင်	ဒေါ်မာမာ
၁၈	ဒေါ်စောစော		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်စောစော
၁၉	ဒေါ်မာမာ		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်မာမာ
၂၀	ဒေါ်စောစော	✓	✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်စောစော
၂၁	ဒေါ်မာမာ		✓	✓	ကရင် (ဗုဒ္ဓ)	ဒေါ်မာမာ
၂၂	ဒေါ်စောစော		✓	✓	ကရင် (ခရစ်ယာန်)	ဒေါ်စောစော
၂၃	ဒေါ်မာမာ	✓		✓	ကရင်	ဒေါ်မာမာ
၂၄	ဒေါ်စောစော	✓		✓	ကရင်	ဒေါ်စောစော
၂၅						
၂၆						
စုစုပေါင်း						

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

လူထု ဗဟိုပြု ဖိမ့်ကိန်း

ပထမ အကြိမ် အစည်းအဝေး ပြုစုခြင်း

ကျေးရွာ အဖွဲ့ဝင် - ဒေါ်ခင်အေး

အုပ်စုအဖွဲ့ဝင် - လယ်စေတနာ့အဖွဲ့

မြို့နယ်အဖွဲ့ဝင် - ကျိုက်ဒုံ

ပြည်နယ်အဖွဲ့ဝင် - ကရင်ပြည်နယ်

အစည်းအဝေးကျင်းပသည့် ရက်စွဲ - ၁၂.၃.၁၆

အစည်းအဝေး တက်ရောက်သူများ - ကျား ၂ ဦး + မ ၂ ဦး = ၄ ဦး

ဆွေးနွေးသည့် အကြောင်းအရာ " လောလူထု ဗဟိုပြု ဖိမ့်ကိန်း အကြောင်း

ဖိတ်ခေါ်ခြင်း နှင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခြင်း

" " (၄) ကျေးရွာလူထု အား အုပ်စုပြုစုခြင်း

ကျေးရွာပြေပုံ၊ ယိုင်းဆိုင်မှ၊ ကျေးရွာ၏ ချမ်းသာ ကြွယ်ဝမှု အဆင့် သတ်မှတ်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေး၊ ဖင်းယုံ ဝမ်းဗျားကို အုပ်စုဖွဲ့စည်း ဆွေးနွေးခြင်း "

" " (၄) ကျေးရွာရှိ အမျိုးသားများ နှင့်

အမျိုးသမီးများ၏ အမြင်များကို နှိုင်းယှဉ်ခြင်း၊ ဦးစားပေး အခက်အခဲများကို အုပ်စုဖွဲ့စည်း ဆွေးနွေးခြင်း "

" " (၄) ကျေးရွာလူထု၏ ဦးစားပေး အခက်အခဲ

များကို ဖော်ထုတ်ပြီး ပြဿနာသစ်ပင် ရေးဆွဲခြင်း "

" " (၄) ကျေးရွာစေတနာ့ဝန်ထမ်း၊ ကျေးရွာ

ဖိမ့်ကိန်း အထောက်အကူပြုပေးမည့် နှင့် ဆက်လက်ဖော်ပြချက်များ ပြုစုခြင်း

" " (၄) Gender ဖြစ်ပုံစံ၊ ဥပဒေ နှင့် အကြံပြု

တို့ကြောင့် ရေးဆွဲချက်များကို ဆွေးနွေးခြင်း "

ဆုံး ပြတ် ချက်များ ။ ။ ၇၁၂ ဟူ၍ ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်း ။

စီမံကိန်း စက်ဝန်း နှင့် ၇၂၆ ဖွဲ့စည်း ချက်များကို ကျေးဇူးတင်စွာ ကျင့်သုံးပေးရန် တောင်းဆိုပါသည် ။

။ ။ ၇၂၇ ကျေးဇူးတင်စွာ အဖွဲ့ ၂၇ ဖွဲ့ ခဲ့ပြီး ကျေးဇူးတင်စွာ ဖြေဆိုပေးရန် ။ ကျေးဇူးတင်စွာ ချစ်သော ကြွယ်ဝမှု အဆင့် သတ်မှတ်ခြင်း ပြုစုပေးခြင်း ။ ဗဟိုကော်မရှင်များကို အားလုံး ပူးပေါင်း ဝါဒဖြေဖြေ ဖွဲ့စည်းပေးရန် တောင်းဆိုပါသည် ။

။ ။ ၇၂၈ ကျေးဇူးတင်စွာ အဖွဲ့ ၂၇ နှင့် အဖွဲ့ ၂၈ ကို အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် တောင်းဆိုပါသည် ။

။ ။ ၇၂၉ ကျေးဇူးတင်စွာ အဖွဲ့ ၂၇ နှင့် အဖွဲ့ ၂၈ ကို အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် တောင်းဆိုပါသည် ။

။ ။ ကျေးဇူးတင်စွာ အဖွဲ့အစည်းများ ဖော်ထုတ်ပေးရန် တောင်းဆိုပါသည် ။

- ၁။ ဦးစောစောရေ အသက် (၂၅၈)
- ၂။ ဖျော်ဖြေရေး အသက် (၂၅၈)

။ ။ ကျေးဇူးတင်စွာ စီမံကိန်း အထောက်အကူပြု ကော်မတီတွင် အဖွဲ့အစည်း ကိုယ်စားပြု ပေးရန် တောင်းဆိုပါသည် ။

- ၁။ ဦးစောစောရေ အသက် (၂၅၈)
- ၂။ ဖျော်ဖြေရေး အသက် (၂၅၈)

။ ။ ကျေးဇူးတင်စွာ စီမံကိန်း အထောက်အကူပြု ကော်မတီတွင် အဖွဲ့အစည်း ကိုယ်စားပြု ပေးရန် တောင်းဆိုပါသည် ။

- ၁။ ဦးစောစောရေ အသက် (၂၅၈)
- ၂။ ဖျော်ဖြေရေး အသက် (၂၅၈)

။ ။ ဝတ်ယူရေး အထောက်အကူပြု ကော်မတီတွင် အဖွဲ့အစည်း ကိုယ်စားပြု ပေးရန် တောင်းဆိုပါသည် ။

- ၁။ ဦးစောစောရေ အသက် (၂၅၈)
- ၂။ ဖျော်ဖြေရေး အသက် (၂၅၈)

စောင် ကြည့်၊ ကြီး ကြယ် ရေး ခွင့်၊ အက် ပြတ် ရေး ဆယ် ကော် မတီ

- ၁။ ဦး ကူး ဘဲ ကသက် (၆၀)
- ၂။ မကြီး ခို ကသက် (၅၄)

လှယ် ဇာ်း လည် ပတ် ရေး ခွင့်၊ ပြု ဖြစ် ထိ နှိုး သိ စား ရေး ဆယ် ကော်

- ၁။ ဦး ကျော် စေ နူး ကသက် (၃၂)
- ၂။ ဇော် မူ ရောင် ကသက် (၃၈)

အကြံ ပြု ဖြေ ရှာ ငေး ရေး ကို ဗတ် စား လှယ်

- ၁။ ဇော် မိုး စက ကသက် (၄၀)
- ၂။ ဦး ဒိ ဒိ ကသက် (၃၀) များ ကို ကျေး ခွာ လှ ထု ဖြ

၁၂. ၃. ၁၆ ကျ. တွင် အား လုံး သဘော တူ ရွေး ချယ် ဆုံး ဖြစ် ခဲ့ ပါ သည်။

ကျေး ခွာ ကို ပတ် စား လှယ် များ

ဗျတ် တယ် တင် ခဲ့

- ၁။ အမည် - ဦး ဖာ ကန်
- ကဝန် - ကျေး ခွာ စီ ကော် ကော် မတီ (၃၈၄)

- အမည် - မပြိုင် စား ချာ ပညာ
- ဂုဏ် - လော ကော် ကော် ချည်း ပညာ

- ၂။ အမည် - ဇော် မူ ခရီး စော
- ကဝန် - ကျေး ခွာ စီ ကော် ကော် မတီ (၃၈၄)

နိဂုံး

ကျေးဇူးတင်ဆက်အစဉ်အစားတို့အားဖြင့် အမျိုးသမီးများအတွက် အေးချမ်းစိမ်းစားမှုများအား

ကျေးဇူး / ကျေးဇူးတင်စာများဖြင့် အကျိုးပြုစေရန်

စဉ်	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	✗	
၁။	အစဉ်အစားတက်ရောက်လာသူများအား ကျေးဇူးတင်စာများဖြင့် ချီးမြှင့်ပေးရန်။	✓		
၂။	စီမံကိန်းပါဝင်သော ကျေးဇူးတင်စာများဖြင့် အထောက်အကူပြုပေးရန်။	✓		
၃။	အစဉ်အစားအဖွဲ့အစည်းတို့တွင် အမျိုးသား/သမီးများ အချိုးညှိစွာ တက်ရောက်နိုင်ရေးအတွက် အားပေးတိုက်တွန်းပေးရန်။	✓		
၄။	အမျိုးသမီးများ၏ စားသုံးဆောင်ရွက်မှုများ ပြုပြင်ဆင်နွှဲပေးရန်။	✓		
၅။	ဆယ်စာအုပ်များဖြင့် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးတိုက်တွန်းပေးရန်။	✓		
၆။	အစဉ်အစားအဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်တက်ရောက်နိုင်စေရန် အားပေးတိုက်တွန်းပေးရန်။	✓		
၇။	လူမှုစီးပွားဝန်ထမ်းများ၏ အစဉ်အစားအဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်တက်ရောက်နိုင်စေရန် အားပေးတိုက်တွန်းပေးရန်။	✓		
၈။	လူမှုစီးပွားဝန်ထမ်းများ၏ အစဉ်အစားအဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်တက်ရောက်နိုင်စေရန် အားပေးတိုက်တွန်းပေးရန်။	✓		
၉။	လူမှုစီးပွားဝန်ထမ်းများ၏ အစဉ်အစားအဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်တက်ရောက်နိုင်စေရန် အားပေးတိုက်တွန်းပေးရန်။	✓		
၁၀။	အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးတိုက်တွန်းပေးရန်။	✓		
၁၁။	စီမံကိန်းလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်တက်ရောက်နိုင်စေရန် အားပေးတိုက်တွန်းပေးရန်။	✓		
၁၂။	ကျေးဇူးတင်စာများဖြင့် အကျိုးပြုစေရန်			

	အမျိုးသမီး၊ အမျိုးသား၊ အမျိုးမျိုး (၅၀၊ ၅၀) ဖွဲ့စည်းပိုင်ခွင့်ပါသလား။ မဖွဲ့စည်းပိုင်ခွင့်ပါက မှန်ကန်စွာ ခွင့်လှစ်ပါ။			
၁၃၈	ဆယ်စာမတီထွင်အောင် အနည်းဆုံး အမျိုးသမီးအဖွဲ့ဝင် တစ်ဦး ပါဝင် ဖွဲ့စည်းပိုင်ခွင့်ပါသလား။ မဖွဲ့စည်းပိုင်ခွင့်ပါက မှန်ကန်စွာ ခွင့်လှစ်ပါ။			
၁၃၉	ကျေးဇူးတင်/ကျေးဇူးတင်စွာ အုပ်စု ဖွဲ့ဖြိုရေး စီမံခန့်ခွဲမှုများတွင် အမျိုးသ မီးများ ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစီမံခန့်ခွဲမှု အနည်းဆုံး တစ်ခုပါဝင်ပိုင်ခွင့်ရရှိရန် ကတိပေးချက်များ ပြုလုပ်ဆောင် ရွက်ခွင့်ပါသလား။			
၁၄၀	တက်ရောက်လာသူများအား အမျိုးသမီးများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးပိုင်ရန် အမျိုးသမီး ဆွေးနွေးလျှောက်ထား ချက်များ ပေးပို့ပေးရန် ဖြစ်စေရန် ပေးပို့ရန် ပြုလုပ်ဆောင် ရွက်ခွင့်ပါသလား။			
၁၄၁	ကျေးဇူးတင်စွာ အုပ်စုအဖွဲ့ အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း တို့တွင် အမျိုးသမီးများ ပါဝင်အောင် စီမံခန့်ခွဲမှုများ ပြုလုပ် ဆောင်ရွက်ခွင့်ပါသလား။			
၁၄၂	ကျေးဇူးတင်စွာ အုပ်စုအဖွဲ့ အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း တို့တွင် အမျိုးသမီးများ ပါဝင်အောင် စီမံခန့်ခွဲမှုများ ပြုလုပ် ဆောင်ရွက်ခွင့်ပါသလား။			
၁၄၃	ကျေးဇူးတင်စွာ အုပ်စုအဖွဲ့ အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း တို့တွင် အမျိုးသမီးများ ပါဝင်အောင် စီမံခန့်ခွဲမှုများ ပြုလုပ် ဆောင်ရွက်ခွင့်ပါသလား။			

၂၃။ ကဏ္ဍအလိုက် အခက်အခဲမှတ်တမ်း

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

	အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအထောက်အအိဦး	၀	လမ်း၊ တံတား	<input checked="" type="checkbox"/> ကျေး မ/.....	ဒါ/ထောက်ကော်မတီ ကျေးရွာဗဟို	ဗဟိုမှပေးကြမ်းကိုင်
	၂	အခြေခံအထောက်အအိဦး	<input checked="" type="checkbox"/> ကျေး မ/.....	။	။
	၃		<input type="checkbox"/> ကျေး မ/.....		
	၄		<input type="checkbox"/> ကျေး မ/.....		
	၅		<input type="checkbox"/> ကျေး မ/.....		
အထက်ဖွဲ့စည်းကျောင်းစိုက်ပျိုးရေး	၀		<input type="checkbox"/> ကျေး မ/.....		
	၂		<input type="checkbox"/> ကျေး မ/.....		
	၃		<input type="checkbox"/> ကျေး မ/.....		
	၄		<input type="checkbox"/> ကျေး မ/.....		
	၅		<input type="checkbox"/> ကျေး မ/.....		
ကျန်းမာရေးနှင့်အဟာရ	၀	ကျေးရွာအထက်စိုက်	<input checked="" type="checkbox"/> ကျေး မ/.....	ဒါ/ထောက်ကော်မတီ ကျေးရွာဗဟို	ဗဟိုမှပေးကြမ်းကိုင်
	၂		<input type="checkbox"/> ကျေး မ/.....		
	၃		<input type="checkbox"/> ကျေး မ/.....		
	၄		<input type="checkbox"/> ကျေး မ/.....		
	၅		<input type="checkbox"/> ကျေး မ/.....		
ပညာရေး	၀	ကျောင်းပြင်ဆင်ရေး	<input checked="" type="checkbox"/> ကျေး မ/.....	ဒါ/ထောက်ကော်မတီ ကျေးရွာဗဟို	ဗဟိုမှပေးကြမ်းကိုင်
	၂		<input type="checkbox"/> ကျေး မ/.....		
	၃		<input type="checkbox"/> ကျေး မ/.....		
	၄		<input type="checkbox"/> ကျေး မ/.....		
	၅		<input type="checkbox"/> ကျေး မ/.....		
အခြား	၀	ကျေးရွာအထက်စိုက်	<input checked="" type="checkbox"/> ကျေး မ/.....	ဒါ/ထောက်ကော်မတီ ကျေးရွာဗဟို	ဗဟိုမှပေးကြမ်းကိုင်
	၂		<input type="checkbox"/> ကျေး မ/.....		
	၃		<input type="checkbox"/> ကျေး မ/.....		
	၄		<input type="checkbox"/> ကျေး မ/.....		
	၅		<input type="checkbox"/> ကျေး မ/.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ - ဒေါ်အိမ်စား VDP ရက်စွဲ -

မြို့နယ် - ဇောင်ဆီမြို့ကျေးရွာအုပ်စု - နယ်စောမြို့

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အဖုံး)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း ဓာတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- ဖြေပုံများပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး ပိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့ဓာတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
 - အလွန်ကောင်း
 - ကောင်း
 - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
 - ရှိ
 - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)